

ကုန်းပြစ် ကာ <ku' tho phyit> 【佛】 ①积德 ②免费
(属慈善性的): ~ ဆေးရုံ 慈善医院 / ~ လုပ်ငန်း 慈善
事业 / ~ အဖွဲ့အစည်း 慈善机构(团体)

ကုသိတ်ရ ကာ <ku' tho ya> 【佛】积德

ကုသိတ်လုပ် ကာ <ku' tho lout> 【佛】办善事

ကုသျိုး / ကုသျုံး နှါး <kout shi> 哮喘

ကုစာည် နှါး <ku' ha' dhe> 【孟】 = ဝါယည်

ကုစာည်း နှါး <ku' hi> 【植】 = ကုတ်ဟည်

ကူ I နှါး <gu> = ကူ II ကာ <ku> ①帮助, 帮忙 ②(罕)
涂, 抹 ③(鳩)咕咕叫: ချိုး ~ လဲ 鸠叫声

ကူကူရုံ ကာ <ku gu yan yan> 帮助: လူထုက ~ လုပ်ကြမှု၏
လုပ်ငန်းအောင်မည်။ 只有大家一起帮着干这件事才能成
功。

ကူကုန်း နှါး <ku kun> 【英】 cocoon 【生】茧

ကူချွဲ ကာ <ku khywe> 咕咕地啼鸣: ~ နေကြသောချိုး
ငှက်ကလေးများ: 啼叫着的小鳩

ကူငွေ နှါး <ku ngwei> 赠金

ကူညီ ကာ <ku nyi> 帮助, 帮忙, 协助, 援助: ခရီးသည်အချင်း
ချင်း ~ ကြသည်။ 旅客们互相帮助。

ကူညီညာ ကာ <ku nyi nya> = ကူညီ

ကူညီးမှုးမ ကာ <ku nyi hmain: ma> 帮助, 保佑

ကူညီးပင်းပင်း ကာ <ku nyi yain: pin> 帮助, 协助

ကူထိုးပို့ဗဲ့ နှါး <gu hto: bo: bwe> 克耶族围着旗杆跳舞的
节日

ကူထောက် ကာ <ku htaut> 帮助, 协助, 辅助

ကူထွတ် နှါး <gu htut> 佛塔顶

ကူနာ နှါး <ku na> 【医】(吐血的)肺结核

ကူပုံး ကာ <ku pan> 帮助, 协助, 援助

ကူပေါက်စာ နှါး <gu baut wa> 洞口

ကူပုံး ကာ <ku pin> 帮助, 协助, 援助

ကူပုံး ကာ <ku pin> = ကူပုံး

ကူပုံး နှါး <ku pun> 【英】coupon 【商】(公债、债券等的)
息票, 票证

ကူဖော်လောင်ဖက် နှါး <ku baw laun bet> 助手, 帮手

ကူဖက် နှါး <ku bet> 辅助: ~ ဘာသာဓာတ် 辅助语

ကူမ ကာ <ku ma> = ကူပုံး

ကူမိန်းမပိုင်းမိုင်း နှါး <ku m-lo nin: bat s-tein> 【英】· 缅
cumulonimbus + တိမ်】 【气】积雨云

ကူရမာ နှါး <ku r-ma> = ကော်ရမာဟင်း

ကူယ့် နှါး <ku yet> 古代缅甸一种大船, 头低尾高

ကူရှင် နှါး <ku shin> 【英】cushion 垫子, 椅垫, 坐褥

ကူလီ နှါး <ku li> (旧称)苦力, 短工: ~ ခု 搬运费 / ~
ခေါင်း 苦力头, 工头 / ~ ထမ်းသည်။ 做苦工。 / ~
လိုက်သည်။ 给人做佣工, 干苦力劳动。 / ~ အလုပ်သမား

雇工, 佣人, 苦力工人

ကူသံပေး: / ကူသံပြု ကာ <ku dhan pei:/ku dhan pyu> (鸽、
鳩等)咕咕地叫

ကူသံခေါက်သယ် ကာ <ku dhe khaut the> 来回地 (搬
运), 一趟趟: အလုပ်သမားတွေက ~ ထမ်းပို့နေကြတယ်။ 工
人们正一趟趟地搬运东西。

ကူဟာ နှါး <ku ha> = ဝါယည်

ကူး ကာ <ku> ①过渡, 转换, 移转: တော်လုပ်ရေးဖက်ကို ~
လာတယ်။ 转到革命方面来。 / တန်း ~ သွားပြန်ပြီ။ 一年
又过去了。 / နှစ်သား ~ သည်။ 过新年。 ②传播, 传染:
ရောဂါမ ~ အောင်ပို့ထားတယ်။ 采取措施防止疾病蔓延。
③越过, 渡过: တိုဘက်ကမ်းကို ~ သွားတယ်။ 坐船到对
岸。 ④抄, 印: မှတ်စုံ ~ သည်။ 抄写笔记。 / ဓာတ်ပုံ
~ ပေးပါ။ 请给我洗印相片。 / စာ ~ စက် 油印机

ကူးခေါ် ကာ <ku: khat> 游过, 渡过, 游水: တိုဘက်ကမ်းသို့လျေပြင်
~ သွား၏။ 划船渡到对岸。 / ခေါ်သောက်ရှုံးရှုံးကို ~ ခဲ့
၏။ 走过艰难的路程。

ကူးချေ ကာ <ku: khya> 抄录, 抄下; 抄袭

ကူးစက် ကာ <ku: set> ①传染: ~ ရောဂါ 传染病 / ~
ရောဂါကာကွယ်ရေး 防止传染病 / ~ ရောဂါကြဆေးရုံ 传
染病医院 ②蔓延, 遍及: စီးပွားရေးကပ်စိုးသည်ကွဲ့ဘတုရှုံးလုံးသို့
~ ပြန်ပွဲ့သွားသည်။ 经济危机遍及全世界。

ကူးစောက်စို့ဝင်း ကာ <ku: set sein' win> 感染: တိုက်ပုံဝင်စို့ဝောတ်
များ ~ လာသည်။ 被战斗精神所感染。

ကူးဆက် ကာ <ku: hset> ①传递, 传给: စာချို့ကိုတို့သည်ဖို့ထို့
စိတ်ထိတွေ့စားရသောခရာသာကိုသွားတို့အားကပျံ့ဗာလက်းပြင့် ~
ပေး၏။ 诗人将他们自己内心的感受用诗词感染别人。
②嫁接: သစ်ကိုင်း ~ မျိုးပွားသည်။ 嫁接技术

ကူးဆိပ် နှါး <ku: zeit> 渡口

ကူးတို့ နှါး <g-do> 渡口: ~ ကူး 乘渡船 / ~ ကူး 渡口负责人
人, 船公 / ~ ဆိပ် 渡口 / ~ ရိုး 摆渡 / ~ မှုး 摆渡船
公 / ~ လှေ 渡船 / ~ သမား 摆渡人 / ~ သူဗိုး 摆
渡船公 / ~ သဘေား 渡轮 / ~ သည် 摆渡人

ကူးနာယ်းနား နှါး <ku: na yin: na> 流行病

ကူးပြေား ကာ <ku: pyaun> ①过渡, 转变 ②(喻)死
亡, 去世: ဘဝတပါးသို့ ~ သွားသည်။ 逝世, 去世。

ကူးမြောက် ကာ <ku: myaut> 越过, 渡过

ကူးယက် ကာ <ku: yet> 游泳, 划水

ကူးယုက် / ကူးရှုက် ကာ <ku: shet> 交叉, 混合

ကူးရောက် ကာ <ku: yaut> 渡到

ကူးလူး ကာ <ku: lu> 往来

ကူးလူးဆက်ဆုံး ကာ <ku: lu: hset hsan> 交往

ကူးလူးဆက်သွယ် ကာ <ku: lu: hset thwe> 来往, 联系

ကူးလောင်းနိယာမ နှါး <ku: laun: ni' ya ma> 【英】· 缅 Cou-